

Америка үшiн болашақ және 2020 жылғы 18 шiлде — Бiрiншi саны

ЎЗБЕК О'НРО'А АЈӨӘЛ: Ыбә TWӘ R.GA DәIhAJ O'PӘIAT

Jeff Pippenger

2023-08-23

Муса ва Ильёс пайғамбарона рамзлардир; ҳар бири контекстга кўра ягона бир рамз сифатида тушунилиши мумкин, шунингдек, иккала пайғамбарни ҳам ўз ичига олган бир рамз сифатида ҳам тушунилиши мумкин. Иккисининг гувоҳлиги билан бир нарса мустаҳкамланади, ва Ваҳийнинг ўн биринчи бобида Муса ва Ильёс Қадимги ва Янги Аҳднинг икки гувоҳини ифода этади. Масиҳнинг Иккинчи келишини ифодаловчи Табдили Хол тоғида бу иккилик рамз якшанба қонуни инкирози пайтидаги бир юз қирқ тўрт мингни (Ильёс) ҳамда шаҳидларни (Муса) ҳам ифода этади. Ҳораб ғорида эса улар биргаликда рамз сифатида дунё охиридаги Худонинг халқини ифода этади; улар Худонинг феъл-атвори ҳақидаги ваҳий бўлган, Лаодикияликни Филадельфияликка айлантириш қудратини ўз ичига олган хабарни “эшитадилар”, “ўқийдилар” ва “сақлайдилар”. Яқин орада, (жуда яқин орада) шундай бир палла келадики, ўшанда аҳмоқ Лаодикиячи Адвентистлар “Мана, Куёв келяпти”, деган нидога тўғри жавоб бериш учун зарур бўлган “мой”дан фойдаланиш имкониятига эга бўлмай қоладилар.

And Moses said unto the Lord, See, thou sayest unto me, Bring up this people: and thou hast not let me know whom thou wilt send with me. Yet thou hast said, I know thee by name, and thou hast also found grace in my sight. Now therefore, I pray thee, if I have found grace in thy sight, shew me now thy way, that I may know thee, that I may find grace in thy sight: and consider that this nation is thy people. And he said, My presence shall go with thee, and I will give thee rest. And he said unto him, If thy presence go not with me, carry us not up hence. For wherein shall it be known here that I and thy people have found grace in thy sight? is it not in that thou goest with us? so shall we be separated, I and thy people, from all the people that are upon the face of the earth. And the Lord said unto Moses, I will do this thing also that thou hast spoken: for thou hast found grace in my sight, and I know thee by name. And he said, I beseech thee, shew me thy glory. And he said, I will make all my goodness pass before thee, and I will proclaim the name of the Lord before thee; and will be gracious to whom I will be gracious, and will shew mercy on whom I will shew mercy. And he said, Thou canst not see my face: for there shall no man see me, and live. And the Lord said, Behold, there is a place by me, and thou shalt stand upon a rock: And it shall come to pass, while my glory passeth by, that I will put thee in a clift of the rock, and will cover thee with my hand while I pass by: And I will take away mine hand, and thou shalt see my back parts: but my face shall not be seen. And the Lord said unto Moses, Hew thee two tables of stone like unto the first: and I will write upon these tables the words that were in the first tables, which thou brakest. And be ready in the morning, and come up in the morning unto mount Sinai, and present thyself there to me in the top of the mount. And no man shall come up with thee, neither let any man be seen throughout all the

mount; neither let the flocks nor herds feed before that mount. And he hewed two tables of stone like unto the first; and Moses rose up early in the morning, and went up unto mount Sinai, as the Lord had commanded him, and took in his hand the two tables of stone. And the Lord descended in the cloud, and stood with him there, and proclaimed the name of the Lord. And the Lord passed by before him, and proclaimed, The Lord, The Lord God, merciful and gracious, longsuffering, and abundant in goodness and truth, Keeping mercy for thousands, forgiving iniquity and transgression and sin, and that will by no means clear the guilty; visiting the iniquity of the fathers upon the children, and upon the children's children, unto the third and to the fourth generation. And Moses made haste, and bowed his head toward the earth, and worshipped. And he said, If now I have found grace in thy sight, O Lord, let my Lord, I pray thee, go among us; for it is a stiffnecked people; and pardon our iniquity and our sin, and take us for thine inheritance. And he said, Behold, I make a covenant: before all thy people I will do marvels, such as have not been done in all the earth, nor in any nation: and all the people among which thou art shall see the work of the Lord: for it is a terrible thing that I will do with thee. Exodus 33:12-34:10.

အဲဒါနဲ့ပဲ ခုနစ်နှစ်က ခုနစ်နှစ်က ခုနစ်နှစ်က ခုနစ်နှစ်က ခုနစ်နှစ်က
 ဒီလိုပဲ ခုနစ်နှစ်က ခုနစ်နှစ်က ခုနစ်နှစ်က ခုနစ်နှစ်က ခုနစ်နှစ်က
 “ငါ့အတွက်” ခုနစ်နှစ်က ခုနစ်နှစ်က ခုနစ်နှစ်က ခုနစ်နှစ်က ခုနစ်နှစ်က
 ဒီလိုပဲ ခုနစ်နှစ်က ခုနစ်နှစ်က ခုနစ်နှစ်က ခုနစ်နှစ်က ခုနစ်နှစ်က
 ခုနစ်နှစ်က ခုနစ်နှစ်က ခုနစ်နှစ်က ခုနစ်နှစ်က ခုနစ်နှစ်က

မိန့်တော်မူတော်မူသော ထာဝရဘုရား၏ နှုတ်ကပတ်တော်မှာ “လမ်းခွဲများ၌ ရပ်ကပ်သော
 ကမ္ဘာတစ်ဝှမ်းလုံးရှိ လမ်းခွဲများကို မေးမြန်းကပ်သော။ ကောင်းသောလမ်းသည်
 အဘယ်မှာရှိသနည်းဟု မေး၍ ထိုလမ်း၌ လျှောက်ကပ်သော။ ထိုသို့ပုဂ္ဂိုလ် သင်တို့၏
 ဝိညာဉ်များအတွက် ငြိမ်သက်ခြင်းကို တွေ့ရကုန်မည်။” သို့ရာတွင် သူတို့က “ကျွန်ုပ်တို့သည်
 ထိုလမ်း၌ မလျှောက်ပါ” ဟု ဆိုကြ၏။ ထို့ပြင် “တံပိုးသံကို နားထောင်ကပ်သော” ဟုဆို၍
 သင်တို့အပေါ်၌ ကင်းစင်မှုများကို ငါခန့်ထားခဲ့၏။ သို့ရာတွင် သူတို့က “ကျွန်ုပ်တို့သည်
 နားမထောင်ပါ” ဟု ဆိုကြ၏။ ယရေမိ 6:16, 17။

Yeremia nteasee nnipa kuw bi a wopo se “wobehu” na “wobetie,” na enti wonnya “ahomegye” a
 wohyee won a wohwehwe “kwan pa” na “wonantew mu” no bo no. Yesaia de saa ahomegye no
 kyere se eye “ohome.”

ریش ز ا هک انانآ مب ؟دینامهف ده اوخ مک مب ار میلعت مهف و ؟داد ده اوخ تفر عم میلعت مک مب ار ن
 رطس ؛مکح رب مکح ،دش اب مکح رب دی اب مکح اریز .دن اددی درگ ادج ن اتس پ ز ا و دن اددش متفر گز اب
 رگیدی ن ابز هب و ر ادبت کل ی ابل اب اریز .ی کدن ا اجنآ و ی کدن ا اجنآ ؛رطس رب رطس ،رطس رب
 شام ار متس خ دین اوتهی نآ اب مک شام ار آتس نیا :تفگ مک ار ن انآ .تفگ ده اوخ نخس موق نیا اب
 مکح رب مکح ن اش ی ارب دن و ادخ مالک ام .دن و نشب دن تس اوخن کیل ؛ش ی اس آتس نیا و ؛دی هد
 هب و دن و رب ات ؛ی کدن ا اجنآ و ی کدن ا اجنآ ؛رطس رب رطس ،رطس رب رطس ؛مکح رب مکح ،دوب
 28:9-13 ای عشا .دن درگ ر اتفرگ و دن تفاد ماد رد و دن و ش متس کش و دن تفاد تشپ

“Тынышлық” пен “жаңғыру” — соңғы ескерту хабарын жариялау кезінде төгілетін кейінгі
 жаңбырды білдіреді.

आख़िरी बारिश होने वाले “आराम” या “ताज़गी” का वादा, उस वादे को भी समेटे हुए है जो गुफा में मूसा को दिया गया था कि परमेश्वर की “उपस्थिति” अपनी प्रजा के साथ चलेगी।

“အမှတ်တော်သည် ပင်တေကေတုတပွဲနဲ့အတူ အမှတ်တော် ဆင်တူလိမ့်မည်။ ဧဝံဂေလိတရား၏ အစတွင် သန့်ရှင်းသောဝိညာဉ်တော်ကို သွန်းလောင်းပေးတော်မူခြင်းအားဖြင့် ‘အစောမိုး’ ကို တန်ဖိုးကျိုးသော မိုးစုပေါက်ဖွားစေခြင်းအတွက် ပေးတော်မူခဲ့သကဲ့သို့၊ ၎င်း၏ အဆုံး၌လည်း ‘နောက်မိုး’ ကို ရိတ်သိမ်းခြင်း ရင့်မှည့်စေခြင်းအတွက် ပေးတော်မူလိမ့်မည်။ ‘ထာဝရဘုရားကို သိရန် ငါတို့သည် ဆက်လက်လိုက်စားလျှင်၊ ထိုအခါ ငါတို့ သိကပြီမို့မည်။ ကိုယ်တော်၏ ထွက်ပေါ်လာခြင်းသည် နံနက်ကဲ့သို့ အဆင်သင့်ပြင်ဆင်ထား၏။ ကိုယ်တော်သည် မမြေကိုပြုမည်၊ ကျသော နောက်မိုးနှင့် အစောမိုးကဲ့သို့၊ ငါတို့ထံသို့ မိုးကဲ့သို့ ကျသောတော်မူလိမ့်မည်။’ (Hosea 6:3.) ‘ထိုကမ္ဘာနှင့် ဇီအုန်၏ သားသမီးတို့၊ ဝမ်းမမြောက်ကပြောစေ။ သင်တို့၏ ဘုရားသခင် ထာဝရဘုရား၌ ရွှင်လန်းကပြောစေ။ အကခြင်းမူကား ကိုယ်တော်သည် သင်တို့အား အစောမိုးကို တော်သင့်လျှောက်ပတ်စွာ ပေးတော်မူပါ။ ထို့ပြင် ကိုယ်တော်သည် သင်တို့အတွက် မိုးကို၊ အစောမိုးနှင့် နောက်မိုးကို၊ ဆင်းသက်စေတော်မူလိမ့်မည်။’ (Joel 2:23.) ‘နောက်ဆုံးကာလတို့၌ ဘုရားသခင် မိန့်တော်မူသည်ကား၊ ငါ၏ ဝိညာဉ်တော်ကို လူအပေါင်းတို့အပေါ်သို့ ငါ သွန်းလောင်းမည်။’ ‘ထာဝရဘုရား၏ နာမတော်ကို ပဌနာပြုသောသူ အပေါင်းတို့သည် ကယ်တင်ခြင်းကို ခံရကပြီမို့မည်။’ (Acts 2:17, 21.) ဧဝံဂေလိတရား၏ ကြီးမြားသော အမှတ်တော်သည်၊ ၎င်း၏ အစတွင် ထင်ရှားခဲ့သော ဘုရားသခင်၏ တန်ခိုးတော်ပမ္မထက် နည်းပါးသော ထင်ရှားပြသမှုဖြင့် အဆုံးသတ်ရမည် မဟုတ်။ ဧဝံဂေလိတရား၏ အစတွင် အစောမိုး သွန်းလောင်းခြင်း၌ ပည့်စုံခဲ့သော ပရောဖက်ပျိုချက်များသည်၊ ၎င်း၏ အဆုံး၌ နောက်မိုး၌ တစ်ဖန် ပည့်စုံရဦးမည်။ ဤတွင်ပင် တမန်တော် ပတေရုသည် ‘ထိုကမ္ဘာနှင့် သင်တို့၏ အပစ်များကို ဖျောက်ဖျက်တော်မူစေခြင်းငှာ [စစ်ဆေးတရားစီရင်ခြင်း၌] နောင်တရ၍ ပြောင်းလဲကပြောစေ။ ထာဝရဘုရား၏ မျက်မှောက်တော်မှ အားဖြည့်ချမ်းသာခြင်း ကာလများ ရောက်လာသောအခါ၊ ကိုယ်တော်သည် ယရှေ့ကို စလွေတော်မူလိမ့်မည်’ ဟု ပြောဆိုစဉ်က မျှော်လင့်ကပြည့်ရှုခဲ့သော ‘အားဖြည့်ချမ်းသာခြင်း ကာလများ’ ရှိနေသည်။ (Acts 3:19–20.)”

[illegible][illegible]

Akaran Musa di atas Gunung Horeb, yang juga dikenal sebagai Gunung Sinai, ditempatkan dalam konteks pergumulan Musa dengan umat Allah. Pergumulannya ialah untuk menuntaskan tugas yang telah Allah berikan kepadanya. Musa sedang bergumul berkenaan dengan pesan Allah kepada

dunia. Tepat sebelum memperlihatkan kemuliaan-Nya kepada Musa, kita mendapati Musa menggunakan pertimbangan logis di hadapan Tuhan, dengan mengemukakan bahwa jika Tuhan membinasakan para pemberontak yang baru saja menari mengelilingi anak lembu emas Harun, maka kebinasaan para pemberontak itu akan membinasakan pesan yang sedang menyatakan kuasa Allah.

တဖန် ထာဝရဘုရားသည် မောရအေး မိန့်တော်မူသည်ကား၊ “ဤလူမျိုးကို ငါမပြီပီ။ ကြည့်ရှုလော့၊ သူတို့သည် လည်ပင်းမာသော လူမျိုးဖြစ်ကြ၏။ ထိုကမ္ဘာနှင့် ယခု ငါ့ကိုထားလော့။ ငါ၏အမျက်သည် သူတို့အပေါ်၌ ပြင်းစွာလောင်ကျွမ်း၍ သူတို့ကို ဖျက်ဆီးမည်။ သင်မှ ကြီးမြတ်သော လူမျိုးတစ်မျိုးကို ငါပုမြည်” ဟူ၍ ဖြစ်၏။ မောရသည်လည်း မိမိ၏ ဘုရားသခင် ထာဝရဘုရားကို တောင်းပန်လျက်၊ “အို ထာဝရဘုရား၊ ကိုယ်တော်သည် ကြီးမားသော တန်ခိုးနှင့် အားကြီးသော လက်တော်ဖြင့် အံ့ဂုတုတုပြည်မှ ထုတ်ဆောင်တော်မူခဲ့သော ကိုယ်တော်၏ လူမျိုးအပေါ်၌ အမျက်တော်သည် အဘယ်ကမ္ဘာနှင့် ပြင်းစွာလောင်ကျွမ်းရသနည်း။ အဘယ်ကမ္ဘာနှင့် အံ့ဂုတုတုလူတို့သည် ‘သူတို့ကို တောင်များ၌ သတ်ရန်နှင့် မမြှောက်မြှော်ဘဲ ဖျက်ဆီးရန် မကောင်းမှုအတွက် သူသည် သူတို့ကို ထုတ်ဆောင်ခဲ့သည်’ ဟူ၍ ပြောဆိုရကမြည်နည်း။ ကိုယ်တော်၏ ပြင်းထန်သော အမျက်တော်မှ လျည့်တော်မူပါ။ ကိုယ်တော်၏ လူမျိုးအပေါ်သို့ ပုဂြိုန် စဉ်းစားတော်မူသော ဤဘေးအန္တရာယ်အမှုကို နောင်တရတော်မူပါ။ ကိုယ်တော်၏ ကျွန်တော်တို့ဖြစ်သော အာဗျာ၊ ကုဇာက်၊ ကုသရလေတို့ကို အောက်မေ့တော်မူပါ။ ကိုယ်တော်သည် သူတို့အား ကိုယ်တော်တိုင်ဖြင့် ကျိန်ဆိုတော်မူလျက်၊ ‘သင်တို့၏ အမျိုးအနွယ်ကို ကောင်းကင်ကျပြန်များကဲ့သို့ ငါများပဉ္စစမေည်။ ငါပြောခဲ့သော ဤမမြေတပြင်လုံးကိုလည်း သင်တို့၏ အမျိုးအနွယ်အား ငါပေးမည်။ သူတို့သည် ထိုမမြေကို အစဉ်အမြဲ အမွေခံရကမြည်’ ဟု မိန့်တော်မူခဲ့ပါသည်” ဟု လျှောက်လေ၏။ ထိုအခါ ထာဝရဘုရားသည် မိမိ၏ လူမျိုးအပေါ်သို့ ပုဂြိုန် ရည်ရွယ်တော်မူခဲ့သော ဘေးအန္တရာယ်အမှုကို နောင်တရတော်မူ၏။ ထွက်မမြောက်ရာ ၃၂:၉-၁၄။

अन मोशेस्-ओड् हरेब् गुहानुभवे सन् ओरदैन् कुर्याम् जगत्-माने आनथार् होनाय गोसोमोन। प्रभु मोशेस्-आगै गोजौ होनानै थांबाय आरो नजोर चारतिरोखौ घोषोना खालामनाय साक्षीखौ इसोरनि बिदिरोही (लाओदकिीया) फोरनि बथिंनि ओथ सिन्देसन सिन्दैआव दं, आरो एलयाहन गुहानुभवनि सिन्दैआबो जेजेबेल-आरो बथिंनि सिङ्ग्रामआव दं, बा मार्कनि जोडरिष्टर्, पोपाइतन्तर् आरो यूनाइटेड नेशन्स-नि थाम-फोल्ड एउनयिनआव। मोनसे गरिजानि थाखाय ओथ सिन्देसखौ बुथायो, गुबुनखौनो जगत्-नि थाखाय बाहायथ सिन्देसखौ; नाथाय मोशेस् आरो एलयाहन दिई साक्षी हरेब-नि एखे गुहायै दं, आरो बथिंखा बेबाद जिगत-नि जोबथायाव गुहायावनी बुथायजायो।

ۛن سٲا مک ۛهب ۛی روا ،اھت اۛک ۛن ۛاۛلی ۛا و؁ اۛد اۛب ھچک بس مو وک لبزی ۛن باآ؁ آ روا
 کۛا ساپ ۛک ۛاۛلی ۛن لبزی اۛب .اھت الاڈرک لتق ۛس راولت وک سوۛبن بس حرط سک
 ۛک نا؁ یک کۛا ۛس سۛم نا؁ وک نا؁ ۛرۛت کت تقو ۛسا لک سۛم رگا ،اۛک روا ا؁ی ھب دصاق
 ۛی ۛن سٲا ب؁ ۛداۛی ۛب ۛس سا مکل ۛرک ۛہ اسی اھتاس ۛرۛم اۛوۛد وٲ رک مٲن دن نام
 آ ،ۛہ اک ۛدوۛی و؁ ،سۛم عبسریب روا ،اوہ مٲاور وک ۛن اچب نا؁ ۛنپا روا اھٹا مو وٲ اھکۛ
 آ روا ،اۛگ سۛم ناۛاۛب تفاسم یک ند کۛا دوخ مو نکۛلی .اۛد ڈوھچ نامو وک مداخ ۛنپا روا ،اچنپ
 ؛ۛہ سب ،اۛک روا ،ۛگنام توٲ ۛلی ۛنپا روا ،اۛگ ھٹۛب ۛچۛن ۛک تخرد ۛک رعرآ کۛا رک
 مو ب؁ روا سوہ سۛن رۛب ۛس اداد پاب ۛنپا سۛم مکنوۛک ،ۛل ۛل نا؁ ۛرۛم ،دنوادخ ۛا ،با
 ۛس سٲا روا اوھچ ۛسٲا ۛن ۛتشرف کۛا ،وھکۛ وٲ اۛگ وس روا اٹۛل ۛچۛن ۛک تخرد ۛک رعرآ
 کۛا ۛوئوہ ۛکپ رپ سورا؁نا ۛن امرس ۛک سٲا ،وھکۛ روا ،ۛک رظن ۛن سٲا .اھک روا اھٹا ،اۛک
 روا .اۛگ اٹۛل رھپ روا ،اۛپ روا اۛک ۛن سٲا وس .ۛھت ۛھکر ۛحارص کۛا یک ۛنپا روا ۛشور
 رفس ۛی مکنوۛک ،اھک روا اھٹا ،اۛک روا ،اوھچ ۛسٲا روا ،اۛی رھپ راب ۛرسود متشرف اک دنوادخ
 روا ند سۛل اچ ۛس ۛتوق یک کاروخ سٲا روا ،اۛپ اۛک روا اھٹا مو بٲ .ۛہ اڈب ۛب ۛلی ۛرۛت
 سۛم سٲا روا اۛگ سۛم را؁ کۛا مو نامو روا .اچنپ کت بروج ڈامب ۛک ادخ اوہ اۛلچ سۛل اچ

Капельмейстеркә, Қорах оғуллири үчүн зәбур. И Пәрвәрдиғар, сән йеригә илтипат көрсәттиң; Якупниң әсирлигини қайтурдун [әсирликини өзгәрттиң]. Өз хәлқиңниң қәбиһлигини кәчүрдүң, уларниң барлиқ гунайини йошурдун. Селәһ. Пүтүн ғәзивиңни йок қилдиң; қәһриңниң қаттиқлиғидин яндиң. Бизни қайтурғин, и ниҗатимизни беридиған Худа, вә бизгә болған ғәзивиңни тохтатқин. Сән бизгә мәңгү ғәзәплиниму? Ғәзивиңни барлиқ нәсләргә узартамсәнму? Өз хәлқиң сениңдә шатлансун дәп, бизни йәнә тирилдүрмәмсән? И Пәрвәрдиғар, рәһмитиңни бизгә көрсәтқин, вә ниҗатиңни бизгә ата қилғин. Мән Худа Пәрвәрдиғарниң немә сөзләйдиғинини аңлаймән; чүнки У Өз хәлқиғә вә Өз мукәддәслиригә теҗлиқ сөзләйду; амма улар йәнә ахмақлиққа

кайтмисун. Шүбһисизки, Униң нижати Униңдин қорқидиғанларға йеқиндур; шунда шан-шәрәп йеримиздә макан қилиду. Рәһим-шәпқәт билән һәқиқәт учрашти; һәққанийәт билән течлиқ бир-бирини сөйди. Һәқиқәт йәрдин көкләп чиқиду; һәққанийәт асмандин төвән қарайду. Бәрһәк, Пәрвәрдиғар яхши болғанни бериду; вә йеримиз өз һосулини бериду. Һәққанийәт Униң алдида маңиду; вә бизни Униң излириниң йолиға қойиду. Зәбур 85:1–13.

Aangkhen bagiton nga an “kalooy ngan kamatuoran,” (ngan an “kamatuoran” amo an Hebreo nga pulong nga ‘emet’ nga aton gin-uunabi) nga nagbubunga hin katadongan ngan kalinaw, “nagharók.” Hira gindugtong. Iginbutang han Salmista an iya awit ha kataposan nga mga adlaw han hukom nga nagsisiyasat, han an Dios “nagpasaylo han karat-an” han Iya “katawohan.” An pangamuyo amo nga an Ginoo “magbuhì utro” han iya katawohan.

“Qalawunnoo fi haaromsi iyyuu, tajaajila Hafuura Qulqulluutiin raawwatamuu qabu. Qalawunnoonii fi haaromsi wantoota lama adda addaa dha. Qalawunnoon haaromsa jireenya hafuuraa agarsiisa; humnoota sammuu fi garaa bobaasuu, du’a hafuuraa keessaa ka’uu agarsiisa. Haaromsi immoo irra deebiin qindeeffamuu, yaadotaa fi tilmaamota, amalaa fi hojiiwwan keessatti jijjiirama agarsiisa. Haaromsi, yoo qalawunnoo Hafuuraa wajjin walitti hidhata hin qabaatin, firii gaarii qajeelinaa hin fidu. Qalawunnoonii fi haaromsi hojii isaanii kan isaanii ta’e hojjechuu qabu; hojii kana hojjechaa utuu jiranii immoo walitti makamuu qabu.” Selected Messages, book 1, 128.

«Апсыгера» зтахао Ассасхэа ихээз, ипсхьоу идыруа азэы ихэараны иаарцшуеит. Ассасхэа зтаауа «апсыгера» Лаодикиатэиак изы иуадаһны иухэаратэы зтаароуп, избанзар Лаодикиатэиак издыруам, уаһи-псшэала ипсхьоу хэа; аха ус акэымызтгы, апсыгера изтахымызт. Апсыгера анагзара калоит «Иегова Анцэа ихэарны икоу азызырөра» ала агэыразыказаарала, насгы Апшьоу Рөыстэра хгэы ианыһнала, уи иаагоу апсыгера ханацшаалак, уи апхьа даһа ускгы хыхы иакэымзароуп.

«Անր մեջ ճշմարիտ աստվածապաշտության վերածնունդը մեր բոլոր կարիքներից ամենամեծն ու ամենահրատապն է: Սրա որոնումը պետք է լինի մեր առաջին գործը»: Selected Messages, book 1, 121.

Gamit an libro han Kapahayagan, ini an ginsisiring ni Sister White.

“Kunang mangga rayi salaku hiji umat ngartos naon hartina ieu buku pikeun urang, bakal katingali di antara urang hiji kabangkitan anu agung.” Testimonies to Ministers, 113.

“Usimama” ufafanuliwa kuwa ni kurudishwa tena katika uzima. Wale waliochaguliwa kuwa miongoni mwa wale mia moja na arobaini na nne elfu lazima kwanza watambue kwamba wamekufa na wanahitaji usimama. Ukweli kwamba wale mia moja na arobaini na nne elfu wamekufa ni sehemu muhimu ya ujumbe unaofunuliwa muda mfupi kabla ya kufungwa kwa muda wa rehema. Bado tunayo mengi zaidi ya kusema kuhusu ukweli huu. Kile kinachowafufua ni “rehema” ambayo Mungu huwajalia anapowafufua na kuwapa haki Yake. Kile kinachowafufua ni ukweli kwamba Yesu ndiye Alfa na Omega, na ufahamu huu huzalisha ndani yao “amani” ipitayo ufahamu wote. Ahadi ni kwamba “kweli” “itachipuka kutoka katika nchi.” Ujumbe

unaowakilishwa kama “kweli,” ambao ni Alfa na Omega, unaanzia katika Marekani, maana huchipuka “kutoka katika nchi.” Ujumbe wa mwanzo ulitoka Marekani, na ujumbe wa mwisho unachipuka kutoka mahali hapo hapo.

ხოლო იმ კონტექსტში, სადაც ღვთის მღვინეში მყოფნი სიმბოლოს წარმოადგენენ, განვიხილავთ სხვა წინასწარმეტყველებსაც, რომლებიც სიმბოლურ მღვინეში იმყოფებოდნენ. იესომ იოანე ნათლისმცემელი ელიად აღიარა, და იოანე საპყრობილეში იყო, როდესაც სჭირდებოდა სცოდნოდა, იყო თუ არა იესო მოსასვლელი მესია. მას სჭირდებოდა სცოდნოდა იესოს ჭეშმარიტი ხასიათი. მას სჭირდებოდა სცოდნოდა, იყო თუ არა ის უწყება, რომელიც თავად ჰქონდა ქადაგებული, და ის უწყება, რომლის ქადაგებაც იესომ განაგრძო, ჭეშმარიტი უწყება. მან თავისი მოწაფეები გაგზავნა, რათა იესოსთვის ეს კითხვა დაესვათ, ხოლო იესომ მათი კითხვის გვერდით ჩაიარა და შეუდგა მათთვის თავისი დიდების ჩვენებას.

“Ukanwa uruta, amangaliswa ga Yohani yakabona kandi akumva vyose. Ku mpera, Yesu arabahamagara ngo baje iwe, arababwira ngo bagende babwire Yohani ivyo biboneye, yongerako ati: ‘Hahirwa uwutazonka igitsitaza na kimwe muri jewe.’ Luka 7:23, R. V. Icemezo c’ubumana bwiwe cabonekera mu kuntu bwahuye n’ivyo abantu bababaye bakeneye. Ubwiza bwiwe bwagaragariye mu kwicisha bugufi kwiwe akemera kumanuka ngo asangire natwe ubutoyi bwacu.”

“Awon omo-eyin naa gbé iròyin naa lo, ó sì tó bèè. Johanu rántí àsọtélé nípa Mèsáyà pé, ‘Olúwa ti fi òróró yàn Mi láti wààsù iròyin ayò fún àwọn onírèlè; Ó ti rán Mi láti di ọkàn àwọn tí ó fọ mọ, láti kẹde òminira fún àwọn èlẹwọn, àti işipayá ilé işọ fún àwọn tí a ti dè; láti kẹde ọdún itẹwógba Olúwa.’ Isaiah 61:1, 2. Àwọn işé Kristi kì í şe pé wọn kàn sọ pé Òun ni Mèsáyà nikan, şùgbón wọn tún fihàn bí a şe máa fi işọba Rẹ múlẹ. A şí òtító kan naa yí sí Johanu tí ó ti dé bá Elijah ní aginjù, nígbà tí ‘ẹfùfù náa tí ó lágbára kan ya àwọn òkè, tí ó sì fọ àwọn àpáta túútúú níwájú Olúwa; şùgbón Olúwa kò sí nínú ẹfùfù náa: léyìn ẹfùfù náa sì ni imítiti ilẹ; şùgbón Olúwa kò sí nínú imítiti ilẹ náa: léyìn imítiti ilẹ náa sì ni iná; şùgbón Olúwa kò sí nínú iná náa:’ léyìn iná náa, Ọlórún fi ‘ohùn kékeré tí ó dákẹ’ sọrọ sí wòlì náa. 1 Kings 19:11, 12. Bákan náa ni Jesu yóò şe işé Rẹ, kì í şe pẹlú irò işà ohun işà àti pẹlú idàgbèrù àwọn itẹ àti àwọn işọba, şùgbón nípa síso sí ọkàn èniyàn nípasẹ igbésí ayé áánú àti ifọrọfunra-ẹni-rúbọ.” Desire of Ages, 217.

Gücü Tanrı’nın Sözü aracılığıyla iletilir. Bu güç “insanların yüreklerine” ulaştırılır. “İnce, yumuşak ses”in dersi buydu. Bununla birlikte, İlyas’ın mesajı, Tanrı’nın halkının dışında bulunan güçleri teşhis eden dışsal mesajdır. Mesih, “son günlerde” İlyas’a, kudretin bulunduğu yerin Kendi sözü olduğunu bildiriyordu; ancak yıkıcı rüzgârın, depremin ve ateşin temsil ettiği “silahların çarpışması ve tahtların ve krallıkların altüst oluşu,” Vahiy kitabında tasvir edilen ve Tanrı’nın halkının karşı karşıya kalacağı dışsal güçlerden üçünü temsil eder. Yıkıcı “rüzgâr,” Kutsal Kitap peygamberliğinde İslam’ın bir simgesidir. “Deprem,” Fransız Devrimi’nin isyanı ve anarşisidir. “Ateş,” Sodom ve Gomora’nın üzerine getirilen yıkımdır. İlyas mağaraya ulaşmak için papalık gücünden kaçmıştı; bu nedenle Rab ona, dünyanın sonundaki krizi oluşturan bütün kötü güçlere rağmen, Tanrı’nın kudretinin bulunacağı yerin o ince, yumuşak ses olduğunu gösterdi.

Муса, Ильяс ва Яхё Чўқинтирувчи — барчаси Худонинг хулқ-атворини ғордан туриб кўрганликларига гувоҳлик берадилар. «Ғор» — ёвуз ва зинокор наслга бериладиган ягона аломатдир. Исо «зинокор ва ёвуз насл» ҳақида гапирган эди; бу эса текширувчи ҳукмнинг «охирги кунлари» наслидир. Ўша насл учун аломат — уч кун ғорда, яъни кит қорнида бўлган Юнус пайғамбар эди.

आओर जब लोग बहुत अर्धर्कि जुटल रहलें, त ऊ कहे लागलें, ई एक दुष्ट पीढ़ी ह; ई लोग चनिह माँगत बा, आ एकरा के कवनो चनिह ना दहिल जाई, सवाय योना भवषियद्वक्ता के चनिह के। काहेकजइसन योना नीनवे के लोगन खातरि एक चनिह रहलें, ओइसही मनुष्य के पुत्रो ई पीढ़ी खातरि होइहें। लुका 11:29, 30.

Jona var i hvalens buk i tre dager og tre netter, slik Jesus var i graven i tre dager. Jona var et tegn, og det er også Jesus. De representerer oppstandelsens tegn, som selvsagt følger etter døden.

ස්ථාන 12:38-41 අනුසාරයෙන් කෙසේදැයි විස්තර කරමින්, භූමිමාලිකා අයදුම්පත් පත්‍රයේ “අප කළයුත්තේ, ඔබ්බෙන් අනුමැතියක් ලබා ගැනීම” යන්නෙන් පසුව පවතින ප්‍රතිචාරය. අනුමැතිය ලබා ගැනීම සඳහා අයදුම්පත් පත්‍රයේ අවසාන කොටසේ ඇති ප්‍රතිචාරය අනුමැතිය ලබා ගැනීම සඳහා අත්‍යවශ්‍ය වේ. අනුමැතිය ලබා ගැනීම සඳහා අයදුම්පත් පත්‍රයේ අවසාන කොටසේ ඇති ප්‍රතිචාරය අනුමැතිය ලබා ගැනීම සඳහා අත්‍යවශ්‍ය වේ.

Tarixning takrorlanishi tamoyilini, shuningdek barcha muqaddas tarix dunyoning oxirini ko'rsatishini anglasak, unda Yunus hamda Masihning o'limi, dafn etilishi va tirilishi hozirgi vaqtda Xudoning xalqi uchun "belgi", ayni paytda xabardir. Yunus kit qornidan tashqariga chiqarilganida, u xabarni e'lon qildi; xuddi shuningdek, farishta Masih yotgan g'or og'zidagi toshni olib tashlagan zahoti Masihning tirilishi haqidagi xabar ham darhol e'lon qilindi. Muso, Ilyos, Yunus va Masih orqali ifodalanganlar nafaqat "oxirgi kunlar"dagi Xudoning xalqini, balki ularning har biri yetkazgan xabarni ham ramziy tarzda ko'rsatadi.

Jonasen zeinuak hartzen du barne leizeko esperientzia, non Kristoren izaera errukitsua agertzen den. Jesusek Eliasi eman zion erruki bera eman zitzaion Jonasi ere, mezuaren aldarrikapena egiteko zuen erantzukizunetik ihesi zebilela. Jonasi buruz askoz gehiago esan liteke, baina orain beste puntu batzuei heldu behar zaie.

ی‌ی‌ن‌ام‌ی‌م‌پ‌یل‌ه‌گ .ت‌اک‌ه‌د‌م‌و‌ن‌و‌ب‌و‌و‌د‌ن‌ی‌ز و ن‌د‌ر‌م‌ی‌ی‌ت‌ه‌ی‌ا‌ر‌ن‌ی‌و‌ن ،ا‌د‌ه‌ک‌ی‌د‌ی‌ن‌ا‌ک‌ه‌ت‌ش‌و‌ئ‌ن‌ل ،ت‌و‌م‌ک‌ش‌ه‌ئ‌و‌و‌د‌ن‌ی‌ز‌ن‌ا‌ش‌ا‌پ و ن‌و‌و‌ب‌و‌و‌د‌ر‌م‌ه‌ک‌ی‌م‌و‌ه‌ئ‌ک‌م‌و‌ن‌ا‌ر‌ن‌ی‌س‌ا‌ن‌ی‌ت‌ه‌ی‌ا‌ش‌ن‌ی‌د‌ن‌ه‌چ‌م‌ب‌ا‌د‌ی‌ا‌ت‌و‌ک‌ی‌ن‌ا‌ژ‌و‌ر‌ل‌ا‌د‌و‌خ و ،ت‌ئ‌ئ‌ی‌ب‌ا‌د‌و‌خ‌ی‌ن‌ی‌ش‌ن‌ا‌ش‌و‌ک‌ا‌ت‌ت‌ئ‌ب‌ب‌ک‌ی‌ا‌د‌ئ‌و‌ن‌ل‌ک‌ه‌ی‌ی‌ح‌ی‌س‌م‌م‌ت‌س‌ی‌و‌ئ‌پ ،ن‌ا‌م‌و‌گ‌ئ‌ب .م‌و‌ن‌ا‌ر‌ک‌ی‌ا‌ت‌ا‌و‌م‌و‌ه‌ی‌ی‌ن‌ی‌ب‌ش‌ئ‌پ‌ی‌و‌ر‌ل‌م‌ا‌ل‌ه‌ب ،ت‌اک‌ه‌د‌ی‌ی‌م‌ت‌س‌ه‌ج‌و‌ن‌و‌ک‌ی‌ق‌ئ‌و‌ر‌م‌ی‌ن‌د‌ر‌م‌ی‌ی‌ت‌ه‌ی‌ا‌ر‌ن‌ی‌و‌ن‌م‌م‌ه‌ئ‌م‌ک‌ه‌م‌ا‌ی‌م‌پ‌ی‌ن‌د‌ن‌ای‌ه‌گ‌ا‌ر‌ل‌ا‌ی‌ل‌ی‌ئ .م‌و‌ا‌ت‌س‌م‌و‌ا‌د‌ی‌و‌خ‌ی‌ن‌ی‌ئ‌و‌ش‌ل‌م‌ک‌ت‌ئ‌و‌د‌م‌ک‌ئ‌م‌ا‌ی‌م‌پ‌ل‌م‌م‌ه‌ئ .ه‌ی‌ه‌ر‌ت‌ای‌ز‌ا‌ر‌د‌چ‌ا‌خ‌ل‌ا‌س‌ی‌ع .ا‌ر‌ژ‌و‌ک‌و‌ن‌ا‌د‌ن‌ی‌ز‌ه‌ی‌ا‌ر‌د‌ئ‌ن‌ر‌ف‌ای‌ح‌ه‌ی .ت‌ا‌ه‌ل‌ه‌ه‌ک‌ه‌م‌ا‌ی‌م‌پ‌ی‌ن‌د‌ن‌ای‌ه‌گ‌ا‌ر‌ل‌م‌س‌ه‌ن‌و‌ی ،ا‌ت‌س‌م‌و

Ионагийн тэмдэг нь тиймээс зөвхөн үхэл ба амилалтын тухай бус, харин нэгэн мэдээний үхэл ба амилалтын тухай юм. Бурханы үгэнд бэлгэдэгдсэн бүх мэдээнүүд нь Эцэгээс Есүст

өгөгдсөн, Есүсээс Габриелд, Габриелаас эш үзүүлэгчид, эш үзүүлэгчээс бичигдэн сүмүүдэд илгээгдсэн төгсгөлийн анхааруулгын мэдээг төлөөлдөг. Бурхан Мосегийн агуйн туршлагад уг мэдээг төгсгөж, дахин шинээр эхлэхэд бэлэн байсан. Елиа элчийн ажлаа төгсгөж, агуй руу зугтав. Иона Таршиш руу зугтсан. Баптист Иохан алуулсан, Есүс ч мөн адил. Эдгээр бүх гэрчлэлийг Илчлэлт номд авчирч, хооронд нь уялдуулан нийцүүлэх ёстой. Даниел ба Илчлэлт нь хоёр ном боловч “Есүсийн гэрчлэл” нь тэд мөн нэг ном болохыг илтгэдэг. Тэд Библийн адил шинж чанаруудыг эзэмшдэг. Нэг номыг бүрдүүлдэг хоёр ном, мөн хоёр гэрчийг төлөөлдөг хоёр зохиогч.

Daniel, a captive of Babylon and thereafter Medo-Persia, symbolically died when he was cast into the lions' den. Jonah symbolically died when he was swallowed by the whale. John the Revelator symbolically died when he was cast into boiling oil. William Miller died, but has the promise that angels are waiting at his grave for the resurrection of the righteous. The ministry Future for America symbolically died on July 18, 2020.

يىراج كىلىت مەلەئى ۇқтырыу хабири папилик һоқуқниң өлүмлүк яриси сақийип кетиши даирисидә орунлаштурулған. Яриниң сақийиши Вәһий китабиниң он үчинчи вә он йәттиинчи баблириниң мәхсус мавзусидур. Өлүмлүк яра сақийип болғанда, тирилдүрүлгән папилик Вәһий китабиниң он йәттиинчи бабида тәсвирләнгән сәккизинчи падишалиққа айлениду. У сәккизинчи дәп тонутулиду, йәни йәттиниң ичидин болған сәккизинчи. Сәккиз тирилишниң симвалидур, чүнки әһди мунасивитиниң мөһри болған хәтнә әр бала туғулғандин кейин сәккизинчи күни ада қилиниши керәк еди. Бу рәсим христиан дәвридә чөмүлдүрүш билән алмаштурулған болуп, чөмүлдүрүш Мәсиһниң өлими, дәпни қилиниши вә тирилишигә вәкиллик қилиду. Мәсиһ йәттинчи күндин кейинки күни тирилдүрүлди. Шуңа у пәйғәмбәрлик жәһәттин сәккизинчи күни тирилдүрүлгән болди. Миң йиллик арамдин кейин, йеңидин яритилған йәр сәккизинчи миң йиллиқта тирилдүрүлиду.